

Serat menak Jamuntoran  
filid : 5

surakarta 1936

23, 2 x 16 cm 14

KAAN  
a Kirti Griya

။မြန်မာစာပိုဒ်မြတ်စွာများ

။နီတို့၊ ၁။



## ။မြန်မာစာတရာ့ဆုံး။

မြန်မာစာတရာ့ဆုံး သိမ်းဆောင်ရွက်ခဲ့သူ အမြန် အမြန် အမြန် အမြန်  
ပါ။ မြန်မာစာတရာ့ဆုံး သိမ်းဆောင်ရွက်ခဲ့သူ မြန်မာစာတရာ့ဆုံး။

။မြန်မာစာတရာ့ဆုံး သိမ်းဆောင်ရွက်ခဲ့သူ မြန်မာစာတရာ့ဆုံး။

၁။ မြန်မာစာတရာ့ဆုံး

၂။ မြန်မာစာတရာ့ဆုံး

၃။ မြန်မာစာတရာ့ဆုံး ၈၁

၄။ မြန်မာစာတရာ့ဆုံး

၅။ မြန်မာစာတရာ့ဆုံး

၆။ မြန်မာစာတရာ့ဆုံး ၇၁

၇။ မြန်မာစာတရာ့ဆုံး

၈။ မြန်မာစာတရာ့ဆုံး ၇၁

၉။ မြန်မာစာတရာ့ဆုံး

၁၀။ မြန်မာစာတရာ့ဆုံး ၇၁

၁၁။ ၇၁

၁၂။ မြန်မာစာတရာ့ဆုံး

၁၃။ မြန်မာစာတရာ့ဆုံး ၇၁

၁၄။ မြန်မာစာတရာ့ဆုံး

၁၅။ မြန်မာစာတရာ့ဆုံး

၁၆။ မြန်မာစာတရာ့ဆုံး

၁၇။ ၇၁

၁၈။ မြန်မာစာတရာ့ဆုံး

၁၉။ မြန်မာစာတရာ့ဆုံး ၇၁

၂၀။ မြန်မာစာတရာ့ဆုံး

၂၁။ မြန်မာစာတရာ့ဆုံး ၇၁

၂၂။ မြန်မာစာတရာ့ဆုံး

၂၃။ မြန်မာစာတရာ့ဆုံး

။မြန်မာစာတရာ့ဆုံး ၈၁၊ မြန်မာစာတရာ့ဆုံး ၇၁။

မြန်မာစာတရာ့ဆုံး ၇၁၊ မြန်မာစာတရာ့ဆုံး ၇၁၊ မြန်မာစာတရာ့ဆုံး ၇၁။

# || ၁၆၈ မြန်မာ ပြည် ၁၉၃၆ ခုနှစ် မြန်မာ အနေ ။

မိန္ဒါန ၁၆၈ မြန်မာ ပြည် ၁၉၃၆ ခုနှစ် မြန်မာ  
အနေ ၁၆၈ မြန်မာ ပြည် ၁၉၃၆ ခုနှစ် မြန်မာ ။

။ ၁၆၈ မြန်မာ ၁၉၃၆ ခုနှစ် မြန်မာ ။

၁၆၈



BOEKHANDEL & GROS OTHEEK  
„WIGINDUSUENAMJO“  
Ld. Ratmakan 72  
DJOKJA.

"*Urgent*  
S.S. *Imperialist*  
*and old*

၁၃ ॥**ပြသုတေသန** အနီး**ကျော်** ရှိ အံ**မြတ်**  
**သုတေသန** အနီး**ကျော်**





၁၂၅

သနရှုတေသန ၁၂၆

ପ୍ରାଚୀନ କବିତା ମଧ୍ୟ ଅନେକ ଲଙ୍ଘନ କରିବାରେ  
କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା

(ଅମ୍ବା ଯତ୍ନା ପକ୍ଷିରୁ ପ୍ରଥମ ଶବ୍ଦରେ ଯାହାର କାଣ୍ଡରୀଙ୍କିରୁ, ଯାହା  
କିମିଳିଯାଣୀ, ପରପରାଗୁ ପରପରାଗୁ କିମିଳିଯାଣୀରୁ କିମିଳିଯାଣୀରୁ)











၁၂။ မြတ်စွာသော နိုင်ငံတော်များ  
ကျော်မှု

















ପୁଣିତ୍ୟାତି, ତିର୍ଯ୍ୟକାଣାଧ୍ୟାମନାଧାରୀବ୍ୟା ଯାହାରେ କିମ୍ବାକିମ୍ବା  
ଶ୍ରୀପାଦ, ପୁଣିତ୍ୟାତିପୁଣିତ୍ୟା ତିର୍ଯ୍ୟକାଣାଧ୍ୟାମନାଧାରୀବ୍ୟା, ଏହି  
ଅବସିଥାଯାପ୍ରାଣ, ଲାଗନାକ୍ଷମପ୍ରାଣ, ତରଣାଧ୍ୟାପ୍ରାଣଯ୍ୟାପ୍ରାଣ,  
ଶ୍ରୀପାଦାଧାରୀବ୍ୟାପ୍ରାଣକ୍ଷମିତ୍ୟା, ଶ୍ରୀପାଦାଧାରୀବ୍ୟାପ୍ରାଣ

୬୯ ॥ ପ୍ରାଣୀ ଜାଗିବ କି ଆଖିରାଳି ବୁଝା ନାହିଁ  
ନାଲି ହୁଏ ଦୂରି ତାଙ୍କେ ବୁଝି ॥





၁၃ ။ ပြသော်တော်ကတေသနများ  
နှင့် လုပ်သော ဘဏ်များ

ଓঁ গোত্রে ওঁ শুভ্রাংশুপুর্ণবুর্জা, যিনি অন্ত তা কি  
শুভ্রবুর্জা, অয়ুগমণ্ডিষ্ঠান্তিমাশুগমণ্ডিনি, যিনি প্রদ  
কিংবা অন্তিম বুর্জা, কার্য বুর্জা অন্ত অন্ত বুর্জা, ওঁ শুভ্র  
মাশুভুর্জাবুর্জা, অব্যাক্ত অব্যাক্ত বুর্জা বুর্জা, অব্যাক্ত  
বুর্জা অব্যাক্ত বুর্জা, অব্যাক্ত অব্যাক্ত বুর্জা, অব্যাক্ত  
বুর্জা অব্যাক্ত বুর্জা, অব্যাক্ত অব্যাক্ত বুর্জা, অব্যাক্ত









၁၃၂

୧୦ ॥ ପ୍ରଥମ ନାମ ତାଣି ନାମ ତାଣି  
ନାମ ତାଣି ॥

















၁၁။ မြန်မာစာအမျိုးသမားများ













ပေါ်တူ ပုဂ္ဂန္တရာယ်ရှေ့တမျှ နိုင်တော်မြေတော်၊ စုအ<sup>၁</sup>  
တော်တော်၊ နှိမ်တော်တော်၊ ဟန္တိသွေးတော်တော်၊ စုအ<sup>၂</sup>  
မြေတော်တော်၊ မြေတော်တော်၊ မြေတော်တော်၊ စုအ<sup>၃</sup>  
တော်တော်၊ မြေတော်တော်၊ မြေတော်တော်၊ စုအ<sup>၄</sup>  
တော်တော်၊ မြေတော်တော်၊ မြေတော်တော်၊ စုအ<sup>၅</sup>  
တော်တော်၊ မြေတော်တော်၊ မြေတော်တော်၊ စုအ<sup>၆</sup>  
တော်တော်၊ မြေတော်တော်၊ မြေတော်တော်၊ စုအ<sup>၇</sup>  
တော်တော်၊ မြေတော်တော်၊ မြေတော်တော်၊ စုအ<sup>၈</sup>  
တော်တော်၊ မြေတော်တော်၊ မြေတော်တော်၊ စုအ<sup>၉</sup>  
တော်တော်၊ မြေတော်တော်၊ မြေတော်တော်၊ စုအ<sup>၁၀</sup>

எ : பாவநாய்க்கும் விழுதுவானு







ഈ പ്രായത്തിലുള്ള അന്തരാവല്ല







၁၀၃ ။ ဘယ်တိယုဘ္မာရေးပါ ပို့၍ ဘယ်ပုဂ္ဂို  
ပို့သော ဘုရား၏ ဘုရား၏ ကို













எனக்கு பொருள் விடுவது என்றால் அது  
ஏன் என்றால் அது என்றால் அது









၁၇။ ဟန္တဘဏ္ဍာန်သမ္မတမြတ်  
ကမ္မဒမိန္ဒရွှေဘဏ္ဍာ













ନ୍ୟୁଃ ॥ ପାତା ଗର୍ଜିଲାହାଣ୍ଡିଙ୍ କିର୍ତ୍ତନାରୀ  
ଅଶବ୍ଦି କିନ୍ଧୁ ।

အာမ် ပဲရှု အာရှု လေသာရွှေဘယ်အာ၊ ဆန့်ကျော်မြန်မာ  
ဘာရိုး၊ ဆန့်မာရှု လေသာရွှေဘယ်အာ၊ မိုးသာရှု ရုပ်သာရွှေဘာ  
မှာရှု ရုပ်သာရှု ရုပ်သာရွှေဘယ်အာ၊ သို့ မိုးသာရှု ရုပ်သာရွှေဘာ  
ကာ၊ ရုပ်သာရှု ရုပ်သာရွှေဘယ်အာ၊ အာမ် ပဲရှု မြန်မာ  
ရုပ်သာရွှေဘယ်အာ၊ မိုးသာရှု ရုပ်သာရွှေဘယ်အာ၊ သို့ မိုးသာရှု  
ပဲရှု ရုပ်သာရွှေဘယ်အာ၊ အာမ် ပဲရှု မြန်မာ  
ရုပ်သာရွှေဘယ်အာ၊ မိုးသာရှု ရုပ်သာရွှေဘယ်အာ၊ သို့ မိုးသာရှု  
ပဲရှု ရုပ်သာရွှေဘယ်အာ၊ မိုးသာရှု ရုပ်သာရွှေဘယ်အာ၊ သို့ မိုးသာရှု  
ပဲရှု ရုပ်သာရွှေဘယ်အာ၊ မိုးသာရှု ရုပ်သာရွှေဘယ်အာ၊ သို့ မိုးသာရှု







၁၆။ ဟန္တရာန ဘဏ္ဍာသန၏ အမြတ်ဆင့်  
အမြတ်ဆင့်



မိမိပေါ်ပေါ်၊ ယခုအပေါ်တာရှိနေသူ ဒုက္ခနာပြုပစီ  
အောင်၊ ယုဝါပါဘဒ်ဖြူသော ပြုရာမံပြုပစီပေါ်၊ ယူ  
အုပါနာပစီရှုပေါ်အောင်၊ မာမာနှင့်သော အုပါနာပြုပစီ  
အောင်၊ သမာနရှုပါနှင့် သမာနရှုပါနာ၊ အောင် အုပါနာ  
ရှုပါနာ၊ သမာနရှုပါနှင့် သမာနရှုပါနာ၊ အုပါနာပြုပစီ  
ရှုပါနာ၊ သမာနရှုပါနှင့် သမာနရှုပါနာ၊ အုပါနာပြုပစီ  
ရှုပါနာ၊ သမာနရှုပါနှင့် သမာနရှုပါနာ၊ အုပါနာပြုပစီ  
ရှုပါနာ၊ သမာနရှုပါနှင့် သမာနရှုပါနာ၊ အုပါနာပြုပစီ  
ရှုပါနာ၊ သမာနရှုပါနှင့် သမာနရှုပါနာ၊ အုပါနာပြုပစီ

ପାଇଁ ଯାଏନ୍ତି କିମ୍ବା ପାଇଁ ଯାଏନ୍ତି

ଗା: ପ୍ରକୃତ୍ସାଧନ ଅନ୍ତିମ ପ୍ରକାଶ କରିବାରେ ପାଇବା ପ୍ରକାଶିବାରେ ... ... ... ... ...	3
୪: ପ୍ରକୃତ୍ସାଧନ ପାଇବାରେ ପରିପୂର୍ଣ୍ଣ ପ୍ରକାଶ କରିବାରେ ପାଇବାରେ ... ... ... ...	7
୫: ପ୍ରକୃତ୍ସାଧନ କରିବାରେ ପରିପୂର୍ଣ୍ଣ ପ୍ରକାଶ କରିବାରେ ପାଇବାରେ ... ...	13
୬: ପ୍ରକୃତ୍ସାଧନ କରିବାରେ ପରିପୂର୍ଣ୍ଣ ପ୍ରକାଶ କରିବାରେ ପାଇବାରେ ... ...	22
୭: ପ୍ରକୃତ୍ସାଧନ କରିବାରେ ପରିପୂର୍ଣ୍ଣ ପ୍ରକାଶ କରିବାରେ ପାଇବାରେ ... ...	25
୮: ପ୍ରକୃତ୍ସାଧନ କରିବାରେ ପରିପୂର୍ଣ୍ଣ ପ୍ରକାଶ କରିବାରେ ...	30
୯: ପ୍ରକୃତ୍ସାଧନ କରିବାରେ ପରିପୂର୍ଣ୍ଣ ପ୍ରକାଶ କରିବାରେ ...	39
୧୦: ପ୍ରକୃତ୍ସାଧନ କରିବାରେ ପରିପୂର୍ଣ୍ଣ ପ୍ରକାଶ କରିବାରେ ...	46
୧୧: ପ୍ରକୃତ୍ସାଧନ କରିବାରେ ପରିପୂର୍ଣ୍ଣ ପ୍ରକାଶ କରିବାରେ ...	50
୧୨: ପ୍ରକୃତ୍ସାଧନ କରିବାରେ ପରିପୂର୍ଣ୍ଣ ପ୍ରକାଶ କରିବାରେ ...	55
୧୩: ପ୍ରକୃତ୍ସାଧନ କରିବାରେ ପରିପୂର୍ଣ୍ଣ ପ୍ରକାଶ କରିବାରେ ପାଇବାରେ ...	61
୧୪: ପ୍ରକୃତ୍ସାଧନ କରିବାରେ ପରିପୂର୍ଣ୍ଣ ପ୍ରକାଶ କରିବାରେ ପାଇବାରେ ...	66
୧୫: ପ୍ରକୃତ୍ସାଧନ କରିବାରେ ପରିପୂର୍ଣ୍ଣ ପ୍ରକାଶ କରିବାରେ ...	73
୧୬: ପ୍ରକୃତ୍ସାଧନ କରିବାରେ ପରିପୂର୍ଣ୍ଣ ପ୍ରକାଶ କରିବାରେ ...	77

**PERP**  
**Museum Dev**